

အာဆီယံ-ဩစတြေးလျ-နယူးဇီလန်လွတ်လပ်သော ကုန်သွယ်မှုဒေသထူထောင်သည့် သဘောတူစာချုပ်ကို ပြင်ဆင်သည့် ဒုတိယအခြေပြစာချုပ်အရ မြန်မာ့ပင်ရင်းထုတ်ကုန်များ၏ အကောက်ခွန်သက်သာခွင့်အတွက် ပင်ရင်းသက်သေ (Proof of Origin) လျှောက်ထားခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

နိဒါန်း

၁။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်တွင် အာဆီယံ၊ ဩစတြေးလျ၊ နယူးဇီလန်အဖွဲ့ဝင်နိုင်ငံများအားလုံး လက်မှတ်ရေးထိုးခဲ့သည့် အာဆီယံ - ဩစတြေးလျ - နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှုဒေသ ထူထောင်သည့် သဘောတူစာချုပ်ကို ပြင်ဆင်သည့် ဒုတိယအခြေပြစာချုပ်(Second Protocol to Amend the Agreement Establishing the ASEAN-Australia-New Zealand Free Trade Area) မှာ မြန်မာနိုင်ငံအတွက် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်တွင် စတင်သက်ဝင်ပါမည်။

၂။ ပြင်ဆင်ထားသည့်ဒုတိယအခြေပြစာချုပ်တွင် ပါဝင်သည့် အခန်းများအနက် အခန်း (၃) ၊ ပင်ရင်းနိုင်ငံစည်းမျဉ်းအခန်းတွင် ပင်ရင်းနိုင်ငံစည်းမျဉ်းသတ်မှတ်ချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့် သီးသန့်စည်းမျဉ်းကျင့်သုံးမည့် ကုန်စည်ဆိုင်ရာ ပြင်ဆင်ပြောင်းလဲမှုများ ပါဝင်ပါသည်။

ပင်ရင်းသက်သေလျှောက်ထားနိုင်သည့်နိုင်ငံများ

၃။ အာဆီယံ-ဩစတြေးလျ-နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ ထူထောင်သည့် သဘောတူစာချုပ်ကို ပြင်ဆင်သည့်ဒုတိယအခြေပြစာချုပ် (Second Protocol to Amend the Agreement Establishing the ASEAN-Australia-New Zealand Free Trade Area) အရ အောက်ဖော်ပြပါစာချုပ်ဝင်နိုင်ငံများသို့ တင်ပို့သော မြန်မာ့ပင်ရင်းထုတ်ကုန်များ (Originating Goods) ၏ အကောက်ခွန်သက်သာခွင့်အတွက် ပင်ရင်းသက်သေလျှောက်ထားနိုင်ပါသည်-

- (က) အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊
- (ခ) ဩစတြေးလျနိုင်ငံ၊
- (ဂ) နယူးဇီလန်နိုင်ငံ။

အကောက်ခွန်သက်သာခွင့်အတွက် ပင်ရင်းသက်သေ

၄။ ဒုတိယအခြေပြစာချုပ်အရ စာချုပ်ဝင်နိုင်ငံများသို့ မြန်မာ့ပင်ရင်းထုတ်ကုန်များ တင်ပို့ရာတွင် ကုန်စည်၏ အကောက်ခွန်သက်သာခွင့်အတွက် ပင်ရင်းသက်သေ (Proof of Origin) ကို အောက်ဖော်ပြပါ ပုံစံ (၃) မျိုးဖြင့် ဆောင်ရွက်နိုင်ပါသည်-

- (က) CO Form AANZ လျှောက်ထားခြင်း ၊
- (ခ) အတည်ပြုပို့ကုန်တင်ပို့သူ ပင်ရင်းကြေညာချက် (Declaration of Origin by an Approved Exporter) ပြုလုပ်ခြင်း၊

(ဂ) ပို့ကုန်တင်ပို့သူ ပင်ရင်းကြေညာချက် (Declaration of Origin by An Exporter) ပြုလုပ်ခြင်း။

မှတ်ချက်။ မြန်မာနိုင်ငံသည် ပို့ကုန်တင်ပို့သူပင်ရင်းကြေညာသည့်အစီအစဉ်ကို ဒုတိယအခြေပြစာချုပ် စတင်သက်ဝင်သည့်နေ့မှ နောင် ၂၀ နှစ်ပြည့်မှသာ အကောင်အထည်ဖော်ဆောင်ပါမည်။

တင်ပို့ကုန်စည်အတွက် ကနဦးစိစစ်ရမည့် အဆင့်များ

၅။ ပို့ကုန်တင်ပို့သူသည်မိမိကုန်စည်၏ အကောက်ခွန်သက်သာခွင့်အတွက်ပင်ရင်းသက်သေမလျှောက်ထားမီ အောက်ဖော်ပြပါ အဆင့်များအတိုင်း ကနဦးစိစစ်နိုင်ပါသည်-

- အဆင့် (၁) တင်ပို့ကုန်စည်၏ အမျိုးအမည်ဖော်ပြချက် (Product Description) နှင့် HS Code 6 -Digit အဆင့်ကို စစ်ဆေးခြင်း၊
- အဆင့် (၂) မိမိတင်ပို့မည့်နိုင်ငံ၏ သက်ဆိုင်ရာအကောက်ခွန်နှုန်း ကတိကဝတ်အစီအစဉ်ဇယား (Schedule of Tariff Commitments) တွင် စိစစ်ကြည့်ရှုခြင်း၊
- အဆင့် (၃) ကုန်စည်၏ ပင်ရင်းမှတ်ကျောက် (Origin Criteria) ကို စစ်ဆေးခြင်း၊
- အဆင့် (၄) တင်ပို့ကုန်စည်သည် စက်မှုထုတ်ကုန်ဖြစ်ပါကစက်မှုထုတ်ကုန်မှတ်ပုံတင်လက်မှတ်ကြိုတင်လျှောက်ထားခြင်း၊
- အဆင့် (၅) အခြားအထောက်အကူပြုစာရွက်စာတမ်းများ ပြင်ဆင်ခြင်း။

ပင်ရင်းထုတ်ကုန် (Originating Good) သတ်မှတ်ချက်များ

၆။ တင်ပို့ကုန်စည်များသည် သဘောတူစာချုပ်၊ အခန်း (၃) ပင်ရင်းနိုင်ငံစည်းမျဉ်း၏ Article - 2 : Originating Goods (ပင်ရင်းထုတ်ကုန်များ) အရ အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် ကိုက်ညီရမည်-

- (က) Article - 3 တွင်ဖော်ပြထားသည့် ကုန်တင်ပို့နိုင်ငံအတွင်းမှ အပြည့်အဝထုတ်ယူရရှိသည့် ကုန်စည်များ (Goods Wholly Produced or Obtained)၊
- (ခ) ပင်ရင်းထုတ်ကုန်မဟုတ်သည့်ကုန်ကြမ်းများဖြင့်အဖွဲ့ဝင်နိုင်ငံတွင်အသုံးပြုထုတ်လုပ်ပြီး၊ Article - 4 လိုအပ်ချက်များနှင့်ကိုက်ညီသည့်ကုန်စည်များ (Not Wholly Produced or Obtained)၊

- (ဂ) တစ်နိုင်ငံ (သို့) တစ်နိုင်ငံ ထက်ပိုသော အဖွဲ့ဝင်နိုင်ငံများမှ တင်သွင်းသော ပင်ရင်း ကုန်ကြမ်းများနှင့် အဖွဲ့ဝင်နိုင်ငံတွင် သီးခြားထုတ်လုပ်ထားသော ကုန်စည်များ၊
(Produced Exclusively)။

စက်မှုထုတ်ကုန်မှတ်ပုံတင်လက်မှတ် ကြိုတင်လျှောက်ထားခြင်း

၇။ တင်ပို့မည့်ကုန်စည်များသည် စက်မှုထုတ်ကုန်များဖြစ်ပါက မတင်ပို့မီ ကြိုတင်၍ ကုန် သွယ်ရေးဦးစီးဌာန၏ Online CO Application System တွင် ဝင်ရောက်ကာ စက်မှုထုတ်ကုန် မှတ်ပုံတင်လက်မှတ် (Certification of Product Registration) ကို လျှောက်ထားရယူရမည်။ စက်မှုထုတ်ကုန်မှတ်ပုံတင်လက်မှတ် လျှောက်ထားရာတွင် အောက်ဖော်ပြပါ စာရွက်စာတမ်း များကို တင်ပြရမည်-

- (က) ကုန်စည်တစ်ယူနစ်အတွက် Cost Statement တွက်ချက်မှုဖော်ပြချက်၊
- (ခ) ပါဝင်ထုတ်လုပ်သောကုန်ကြမ်းများ၏ HS Code(6-Digit Level)နှင့် ကုန်ချော၏ HS Code (6-Digit Level) ဖော်ပြချက် ၊
- (ဂ) အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်ဆင့် ရှင်းလင်း တင်ပြချက်နှင့် ကုန်ချောဓာတ်ပုံ၊
- (ဃ) ကုန်ကြမ်းများအတွက် သွင်းကုန်ကြေငြာလွှာ (Release Order Notification (Inward Processing) and Bonded Transportation) (မိတ္တူ)၊
- (င) စက်မှုဝန်ကြီးဌာန၊စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနကထုတ်ပေးသော ပုဂ္ဂလိကစက်မှုလုပ်ငန်းမှတ်ပုံတင်လက်မှတ် (မိတ္တူ)။

၈။ တင်ပြလာသည့် စာရွက်စာတမ်းများကို စိစစ်စစ်ဆေးပြီး၊ မှန်ကန်မှုရှိပါက ကုန်သွယ်ရေး ဦးစီးဌာနက ကုန်စည်အလိုက် HS 6 digit level ဖြင့်တစ်နှစ်သက်တမ်းရှိသော“စက်မှုထုတ်ကုန် မှတ်ပုံတင်လက်မှတ် (Certificate of Product Registration)” ကို အတည်ပြုထုတ်ပေးမည်။ စက်မှုထုတ်ကုန်မှတ်ပုံတင်လက်မှတ်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ TradeNet 2.0 Platform ပေါ်ရှိ <https://onlineco.myanmartradenet.com/> တွင် လျှောက် ထားနိုင်ပါသည်။

CO Form AANZ လျှောက်ထားရာတွင် တင်ပြရမည့် စာရွက်စာတမ်းများ

၉။ CO Form AANZ ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ TradeNet2.0 Platform ပေါ်ရှိ <https://onlineco.myanmartradenet.com/> တွင်လျှောက်ထားနိုင်ပါသည်။ လျှောက်ထားရာတွင် တစ်ဖက်ဖော်ပြပါ စာရွက်စာတမ်းများကို အင်္ဂလိပ်ဘာသာဖြင့် ပြည့်စုံစွာ ဖြည့်စွက်ထားသော Form AANZ နှင့်အတူ ပူးတွဲတင်ပြရမည်-

- (က) အပြည့်အဝပြည်တွင်းထုတ်ကုန်များအတွက် ရာနှုန်းပြည့်ထွက်ကုန်ဖြစ်ကြောင်း ကတိခံခံချက်၊
- (ခ) စက်မှုထုတ်ကုန်များအတွက် “Certificate of Product Registration”၊
- (ဂ) ပို့ကုန်လိုင်စင် (မိတ္တူ)/Allowed Shipment Notification (Inward Processing) (မူရင်းနှင့်မိတ္တူ)၊
- (ဃ) သင်္ဘောတင်အထောက်အထား (Bill of Lading) (မိတ္တူ)၊
- (င) အရောင်းပြေစာ (Invoice)၊
- (စ) ထုတ်ပိုးစာရင်း (Packing List)။

မှတ်ချက်။ စာရွက်စာတမ်းများသည် မိတ္တူမှန်ဖြစ်ကြောင်း Board of Director List ၌ ပါဝင်သူတစ်ဦးဦးက လက်မှတ်ထိုးရမည်။

Form AANZ တွင် ဖြည့်စွက်ရမည့် အချက်အလက်များ

၁၀။ Form AANZ တွင် နောက်ဆက်တွဲ (က) ပါအတိုင်း မဖြစ်မနေပါဝင်ရမည့် အချက်အလက်များ ဖော်ပြပါရှိရမည်။ Form AANZ တွင် အကွက် (၁၃) ကွက်ပါဝင်ပြီး၊ ယေဘုယျအားဖြင့် ဖြည့်စွက်ရမည့် အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) ပုံစံရှိအကွက် (Box) များအလိုက် ဖြည့်စွက်ရမည့် အချက်အလက်များ

Boxes	ဖြည့်စွက်ရမည့် အကြောင်းအရာများ
Box-1	ကုန်တင်ပို့သူ (Exporter) ၏ လုပ်ငန်းအမည်၊ လိပ်စာနှင့် နိုင်ငံ၊
Box-2	တင်သွင်းသူ/ ကုန်လက်ခံမည့်သူ၏ အမည်နှင့်လိပ်စာနှင့် နိုင်ငံ၊
Box-3	သယ်ယူပို့ဆောင်မည့်နည်းလမ်းနှင့် လမ်းကြောင်း (သိရှိပါက) ထွက်ခွာသည့် နေ့စွဲ၊ ကုန်စည်သယ်ယူမည့် ယာဉ်အမည် အစရှိသည်၊ ကုန်ချမည့်ဆိပ်ကမ်း၊
Box-4	ကုန်တင်သွင်းနိုင်ငံ၏ သက်ဆိုင်ရာအာဏာပိုင်မှ အသုံးပြုရန်၊
Box-5	ကုန်စည်နံပါတ်၊
Box-6	အထုတ်များတွင်ပါရှိသောအမှတ်အသားနှင့် နံပါတ်များ၊
Box-7	အထုတ်အမျိုးအစားနှင့်အရေအတွက်၊ကုန်စည်အမျိုးအစားဖော်ပြချက်၊ကုန်စည် HS code ၆ လုံးအဆင့်နှင့် ကုန်အမှတ်တံဆိပ် (သိရှိပါက) ၊ တတိယ အရောင်းပြေစာထုတ်ပေးသည့် ကုမ္ပဏီ၊

Box-8	ပင်ရင်းမှတ်ကျောက်၊ (ကျောဖက်မှတ်စုတွင်ကြည့်ရန်)
Box-9	အရေအတွက်၊(အကြမ်းဖျဉ်းအလေးချိန် (သို့) အခြားအတိုင်းအတာနှင့် အကယ်၍ RVC မှတ်ကျောက်အသုံးပြုပါက ကုန်စည်၏ FOB တန်ဖိုး)၊
Box-10	အရောင်းပြေစာနံပါတ်နှင့် အရောင်းပြေစာပါနေစွဲ၊
Box-11	တင်ပို့သူ၏ကြေညာချက်၊ (တင်ပို့နိုင်ငံ၊တင်သွင်းမည့်နိုင်ငံ၊ တင်ပို့သူလက်မှတ်၊ အမည်တံဆိပ်တုံး၊ နေရာနှင့် နေ့ရက်)
Box-12	COထုတ်ပေးသည့်သက်ဆိုင်ရာအာဏာပိုင်၏အတည်ပြုသည့်လက်မှတ်၊အမည်တံဆိပ်တုံး၊ ထုတ်ပေးသည့် နေရာနှင့်နေ့ရက်၊
Box-13	တင်ပို့သည့် ရည်ရွယ်ချက်အလိုက် အမှတ်အသားပြုရန်။ (Back-to-Back Certificate of Origin၊ အရောင်းပြေစာ၊ နောက်ကြောင်းပြန်တင်ပို့ခြင်း၊ ဘောင်မဝင်ကုန်ကြမ်းပါဝင်ထုတ်လုပ်ခြင်း-De Minimis ပေါင်းစပ်ခြင်း)

(ခ) Box-8 တွင် ဖြည့်စွက်ရမည့် အချက်အလက်များ

ပင်ရင်းမှတ်ကျောက်		Box 8
(က)	အခန်း(၃)၊အပိုဒ်(၃)အရ အပြည့်အဝထုတ်ယူရရှိသည့် ကုန်စည်များ၊	WO
(ခ)	အခန်း (၃)၊ အပိုဒ် (၂) (၁) ဂအရ တစ်နိုင်ငံ(သို့) တစ်နိုင်ငံ ထက် ပိုသော အဖွဲ့ဝင်နိုင်ငံများမှတင်သွင်းသော ပင်ရင်းထုတ်ကုန်များနှင့် ကုန်တင် ပို့နိုင်ငံတွင် သီးခြားထုတ်လုပ်ထားသောကုန်စည်များ၊	PE
(ဂ)	အခန်း (၃)၊ အပိုဒ် (၄)အရ ပင်ရင်းထုတ်ကုန်မဟုတ်သည့် ကုန်ကြမ်းများဖြင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံတွင် ထုတ်လုပ်ပြီး၊ နောက်ဆက်တွဲ (၃)(ခ)တွင်သီးခြားဖော်ပြထားပြီး၊ သီးသန့်စည်းမျဉ်းဆိုင်ရာ လိုအပ်ချက်များ နှင့်ကိုက်ညီသည့်ကုန်စည်များ။	
	- Change in Tariff Classification (အကောက်ခွန် အမျိုးအစား ခွဲခြားခြင်း)	CTC
	- Regional Value Content (ဒေသတွင်းပါဝင်ထုတ်လုပ်မှုတန်ဖိုး)	RVC

- Regional Value Content + Change in Tariff Classification (ဒေသတွင်းပါဝင်ထုတ်လုပ်မှုတန်ဖိုး + အကောက်ခွန် အမျိုးအစား ခွဲခြားခြင်း)	e.g CTS + RVC 35 %
- Other (သီးခြားထုတ်လုပ်မှုလုပ်ငန်းစဉ်များ)	Other

မှတ်ချက်။ ဒေသတွင်းပါဝင်ထုတ်လုပ်မှုတန်ဖိုး (Regional Value Content-RVC) တွက်ချက်ရာတွင် စာချုပ်ဝင်နိုင်ငံများ၏ ပင်ရင်းထုတ်ကုန်တန်ဖိုးများကိုပါ ထည့်သွင်းတွက်ချက်နိုင်ပါသည်။ တွက်ချက်မှုနည်းလမ်းအရ အောက်ဖော်ပြပါ Direct Formula (သို့) Indirect / Build-Down Formula နှစ်မျိုးအနက် မိမိကြိုက်နှစ်သက်ရာ တွက်ချက်နည်းတစ်မျိုးကို အသုံးပြုတွက်ချက်နိုင်ပါသည်-

(၁) **Direct Formula**

AANZFTA

$$\frac{\text{Material Cost} + \text{Labor Cost} + \text{Overhead Cost} + \text{Profit} + \text{Other Costs}}{\text{FOB}} \times 100 \%$$

သို့မဟုတ်

(၂) **Indirect/ Build-Down Formula**

$$\frac{\text{FOB} - \text{Value of Non-Originating Materials}}{\text{FOB}} \times 100 \%$$

(ဂ) **Box 13 တွင် တင်ပို့သည့် ရည်ရွယ်ချက်အလိုက် အမှတ်အသားပြုရမည့် အချက်အလက်များ**

Box	Purpose
Back-to-Back Certificate of Origin	မူလ CO ကိုအခြေပြု၍ ထုတ်ပေးသော ထပ်ဆင့်ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Back-to-Back CO)ဖြစ်ပါက အမှတ်အသားပြုရန်၊
Third Country Invoice	တတိယနိုင်ငံက အရောင်းပြေစာထုတ်ပေးသော ကိစ္စရပ်များအတွက် အမှတ်အသားပြုရန်၊

Issued Retroactively	ကုန်စည်တင်ပို့ချိန်အတွင်း Form AANZ မထုတ်ပေးနိုင်သည့် ကုန်စည်များအတွက် နောက်ကြောင်းပြန်ထုတ်ပေးရာတွင် အမှတ်အသားပြုရန်၊
De Minimis	ဘောင်မဝင်ကုန်ကြမ်းပါဝင်ထုတ်လုပ်ထားပါက အမှတ်အသားပြုရန်၊
Accumulation	Article 6 အရ ကုန်စည်ကို ပေါင်းစပ်တွက်ချက်ထုတ်လုပ်ထားပါက အမှတ်အသားပြုရန်၊

ပင်ရင်းကြေညာချက် (Declaration of Origin)

၁၁။ ဒုတိယအခြေပြသဘောတူစာချုပ်အရ ပင်ရင်းသက်သေအတွက် ပို့ကုန်တင်ပို့သူသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် အတည်ပြုပို့ကုန်တင်ပို့သူ (Approved Exporter) မှတ်ပုံတင်လက်မှတ်လျှောက်ထားရယူ၍ ယင်းအခွင့်အာဏာဖြင့် တင်ပို့မည့်ကုန်စည်အတွက် ပင်ရင်းကြေညာချက်ကို ပြုလုပ်နိုင်သည်။

အတည်ပြုပို့ကုန်တင်ပို့သူ မှတ်ပုံတင်လက်မှတ် လျှောက်ထားနိုင်သည့် ကုမ္ပဏီများ

၁၂။ အတည်ပြုပို့ကုန်တင်ပို့သူ (Approved Exporter) မှတ်ပုံတင်လက်မှတ်ကို လျှောက်ထားလိုသည့် ပို့ကုန်လုပ်ငန်းရှင်များသည် ကုန်သွယ်ရေးဦးစီးဌာန၏ Online CO Application System ဖြစ်သည့် www.onlineco.myanmartradenet.com/ တွင်သက်ဆိုင်ရာစာရွက်စာတမ်းများတင်ပြ၍ ဝန်ဆောင်ကြေးအခမဲ့ဖြင့် ဝင်ရောက်လျှောက်ထားနိုင်ပြီး၊ တစ်ဖက်ဖော်ပြပါမှတ်ကျောက်များနှင့်ကိုက်ညီပါကအတည်ပြုပို့ကုန်တင်ပို့သူမှတ်ပုံတင်လက်မှတ်ကိုစိစစ်ခွင့်ပြုထုတ်ပေးပါမည်-

- (က) နောက်ကြောင်းကင်းရှင်း၍ ကောင်းမွန်သော မှတ်တမ်းရှိသူဖြစ်ခြင်း၊
- (ခ) ပင်ရင်းနိုင်ငံစည်းမျဉ်း (Rules of Origin-ROO) ဘာသာရပ်ကို နားလည်တတ်ကျွမ်းသူဖြစ်ခြင်း၊
- (ဂ) စာချုပ်ဝင်နိုင်ငံများသို့ တင်ပို့သောကုန်စည်များ၏ အကောက်ခွန်သက်သာခွင့်ခံစားနိုင်ရေးအတွက် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် လျှောက်ထားအသုံးပြုသူဖြစ်ခြင်း၊
- (ဃ) သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာနိုင်သူဖြစ်ခြင်း၊
- (င) ပင်ရင်းကြေညာချက်အတွက် အလုံးစုံတာဝန်ယူနိုင်သူဖြစ်ခြင်း။

အတည်ပြုပို့ကုန်တင်ပို့သူ မှတ်ပုံတင်လက်မှတ် လျှောက်ထားရာတွင်တင်ပြရမည့် စာရွက်စာတမ်းများ

၁၃။ အတည်ပြုပို့ကုန်တင်ပို့သူမှတ်ပုံတင်လက်မှတ်လျှောက်ထားရာတွင် တစ်ဖက်ဖော်ပြပါ စာရွက်စာတမ်းများကို တင်ပြရမည်-

- (က) ပြည့်စုံစွာဖြည့်စွက်ထားသည့် အတည်ပြုပို့ကုန်တင်ပို့သူ မှတ်ပုံတင်လျှောက်လွှာ၊
- (ခ) ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ Myanmar Companies Online Registry - Company Extract ၊
- (ဂ) ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်လက်မှတ် ၊
- (ဃ) ပင်ရင်းကြေညာချက်ပေါ်တွင် လက်မှတ်ရေးထိုးမည့် ဒါရိုက်တာ (၂) ဦး၏ အမည်စာရင်း၊ လက်မှတ်နမူနာနှင့် ဆက်သွယ်ရမည့်အချက်အလက်များ။

အတည်ပြုပို့ကုန်တင်ပို့သူဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

၁၄။ အတည်ပြုပို့ကုန်တင်ပို့သူ မှတ်ပုံတင်လက်မှတ် ရရှိသူသည် အောက်ဖော်ပြပါ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်-

- (က) အတည်ပြုပို့ကုန်တင်ပို့သူအဖြစ် လျှောက်ထားစဉ်က တင်ပြခဲ့သည့် တင်ပို့ရန် ရည်ရွယ်သည့် ကုန်စည်စာရင်း (HS 6-digit Level) တွင် မပါဝင်သော ကုန်စည်ကို ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်း ကြေညာခွင့်မရှိပါ။
- (ခ) ရာနှုန်းပြည့် ထုတ်လုပ်ရရှိသော ကုန်စည်မှအပ ကျန်ကုန်စည်များကို တင်ပို့လိုသောအတည်ပြုပို့ကုန်တင်ပို့သူများသည် မတင်ပို့မီ တင်ပို့မည့် စက်မှုထုတ်ကုန်တစ်ယူနစ်(HS 6-digit)အတွက်တစ်နှစ်သက်တမ်းရှိသော ထုတ်ကုန်ပစ္စည်းမှတ်ပုံတင်လက်မှတ်ကိုကုန်သွယ်ရေးဦးစီးဌာနတွင်ကြိုတင်လျှောက်ထားရမည်။
- (ဂ) တင်ပို့မည့် စက်မှုထုတ်ကုန်အတွက် သက်တမ်းရှိ စက်မှုထုတ်ကုန်ပစ္စည်းမှတ်ပုံတင်လက်မှတ်လက်ဝယ်ရှိမှသာ ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်းကြေညာနိုင်သည်။
- (ဃ) ပင်ရင်းကြေညာချက် (Declaration of Origin) ကို ကုမ္ပဏီ Letter Head ပါဝင်သည့်အရောင်းအဝယ်ဆိုင်ရာစာရွက်စာတမ်းတစ်ခုခု (Commercial Document) သို့မဟုတ် အခြားသီးခြားစာရွက်ပေါ်တွင် အင်္ဂလိပ်ဘာသာဖြင့် ပြုလုပ်ရမည်။
- (င) ပင်ရင်းကြေညာချက်ပြုလုပ်ရာ၌ **နောက်ဆက်တွဲ (ခ)** ပါဝင်ရမည့် အနည်းဆုံးအချက်အလက်များ မဖြစ်မနေပါဝင်ရမည်။
- (စ) ပင်ရင်းကြေညာချက်ပြုလုပ်ရာတွင် လက်မှတ်ရေးထိုးခွင့်ရှိသူ၏အမည်နှင့် လက်ဖြင့် ရေးထိုးထားသော လက်မှတ်ပါဝင်ရမည်။

- (ဆ) တင်ပို့ကုန်စည်များအတွက် မြန်မာ့ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်း ကြေညာချက် ပြုလုပ်ရာတွင် **နောက်ဆက်တွဲ (ဂ)** ပါ ကြေညာရမည့် နမူနာပုံစံများအတိုင်း ကြေညာ နိုင်သည်။
- (ဇ) ပင်ရင်းကြေညာချက်ပါဝင်သည့်စာရွက်စာတမ်း၏နေ့စွဲအားပင်ရင်းကြေညာချက် ထုတ်ပေးသည့်နေ့စွဲအဖြစ် မှတ်ယူမည်။
- (ဈ) ပင်ရင်းကြေညာချက်ပါဝင်သည့် စာရွက်စာတမ်း၏ ရည်ညွှန်းနံပါတ်အား ပင်ရင်း ကြေညာချက်၏ ရည်ညွှန်းနံပါတ်အဖြစ် မှတ်ယူမည်။
- (ည) အကယ်၍ပင်ရင်းကြေညာချက်တွင်ကုန်ပစ္စည်းအားလုံးအတွက်နေရာလုံလောက် မှုမရှိပါက အချက်အလက်များပါဝင်သော အပိုစာရွက်များအား နောက်ဆက်တွဲ ဖြင့် ပူးတွဲတင်ပြရမည်။
- (ဋ) အတည်ပြုပို့ကုန်တင်ပို့သူသည် ထပ်ဆင့်ပင်ရင်းကြေညာချက် (Back-to-back Origin Declaration) အား ပထမကုန်တင်ပို့နိုင်ငံ၏ သက်တမ်းရှိ မူရင်းပင်ရင်း သက်သေ (သို့) ယင်းမိတ္တူမှန် လက်ဝယ်ရှိမှသာပြုလုပ်နိုင်သည်။
- (ဌ) ထပ်ဆင့်ပင်ရင်းကြေညာချက်တွင် ကြားခံကုန်တင်ပို့နိုင်ငံ၏ FOB တန်ဖိုးကို ဖော်ပြရမည်။ တစ်စိတ်တစ်ပိုင်း ပြန်လည်တင်ပို့ခြင်းအတွက် ထပ်ဆင့်ပင်ရင်း ကြေညာချက်တွင်ပါဝင်သည့်စုစုပေါင်းအရေအတွက်သည် မူရင်းပင်ရင်းသက်သေ တွင်ပါဝင်သည့် စုစုပေါင်းအရေအတွက် ထက်မကျော်လွန်ရပါ။
- (ဍ) ပင်ရင်းကြေညာချက်သည် ကြေညာသည့်နေ့မှ (၁၂) လ သက်တမ်းရှိပြီး ၊ ယင်း ကာလအတွင်း ကုန်တင်သွင်းနိုင်ငံသို့ တင်ပြရမည်။
- (ဎ) အတည်ပြုပို့ကုန်တင်ပို့သူလျှောက်ထားစဉ်က ဖြည့်သွင်းခဲ့သော အချက်အလက် များ အပြောင်းအလဲရှိပါက Update ကို ကုန်သွယ်ရေးဦးစီးဌာနထံသို့ချက်ချင်းစာ ဖြင့်ရေးသား၍ တင်ပြရမည်။
- (ဏ) ပင်ရင်းကြေညာချက်ဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို အနည်း ဆုံး (၃) နှစ်အထိ လက်ဝယ်တွင် သိမ်းဆည်းရမည်။
- (တ) ကုန်တင်သွင်းနိုင်ငံက ကုန်စည်နှင့်စပ်လျဉ်း၍ မေးမြန်းလာသော ကိစ္စရပ်များ၊ ပင်ရင်းထုတ်ကုန် ဟုတ်၊ မဟုတ်စိစစ်ခြင်းနှင့် နောက်ကြောင်းပြန်စစ်ဆေးခြင်း ကိစ္စရပ်များတွင် သက်ဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ရမည်။

- (ထ) ပင်ရင်းကြေညာချက်ပြုလုပ်ခဲ့သောအရောင်းအဝယ်ဆိုင်ရာစာရွက်စာတမ်းမိတ္တူ နှင့်အခြားအချက်အလက်များကို သတ်မှတ်ထားသောဇယားပုံစံ (Excel File)ဖြင့် ပြုစု၍ လစဉ်ပထမအပတ်အတွင်း www.onlineco.myanmartradenet.com ရှိ Approved Exporter under AANZFTA သို့ဝင်ရောက်ကာ Upload ပြုလုပ်ပေးရမည်။
- (၃) အတည်ပြုပို့ကုန်တင်ပို့သူသည် မိမိဆန္ဒသဘောအလျောက် အတည်ပြုပို့ကုန်တင်ပို့သူအဖြစ်မှ ပယ်ဖျက်ပေးပါရန် တင်ပြလျှောက်ထားနိုင်သည်။

အထွေထွေ

၁၅။ သက်ဆိုင်ရာနိုင်ငံသို့ ကုန်စည်တင်ပို့ချိန်တွင် Form AANZ လျှောက်ထားရန် သို့မဟုတ် ပင်ရင်းကြေညာချက်ပြုလုပ်ရန် လိုအပ်ပြီး၊ အကြောင်းကြောင်းကြောင့် လျှောက်ထားနိုင်ခြင်း မရှိပါက နောက်ကြောင်းပြန်လျှောက်ထားခွင့်ပြုမည်ဖြစ်ပါသည်။ နောက်ကြောင်းပြန်လျှောက်ထားမှုအတွက် သင်္ဘောတင်ဆောင်သည့်နေ့မှ တစ်နှစ်အတွင်းသာ ခွင့်ပြုမည်။ ကုန်စည်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀၀ နှင့် အောက် တင်ပို့မှုအတွက် ပင်ရင်းသက်သေ မလိုအပ်ပါ။

၁၆။ Form AANZ ပျောက်ဆုံး၊ ပျက်စီးခြင်းများအတွက် မိတ္တူမှန် (Certified True Copy) ကို တင်ပို့သူလက်ခံ တတိယမိတ္တူတင်ပြ၍ ပြန်လည်လျှောက်ထားနိုင်သည်။

၁၇။ ဌာနမှ စိစစ်ခွင့်ပြုထုတ်ပေးခဲ့သည့် CO Form မူရင်း၏မိတ္တူ၊ တင်ပို့သူလက်ခံ တတိယ မိတ္တူနှင့်လျှောက်ထားရာတွင်တင်ပြသည့် အခြားအထောက်အထားစာရွက်စာတမ်းများ၊ စာရင်းဇယားများကို CO Form ခွင့်ပြုထုတ်ပေးသည့်နေ့မှ အနည်းဆုံး ၃ နှစ်အထိသိမ်းဆည်းရမည်။

၁၈။ သက်ဆိုင်ရာ ကုန်တင်သွင်းနိုင်ငံမှ မေးမြန်းသော နောက်ကြောင်းပြန် မေးမြန်းစုံစမ်းမှုများအတွက်အချက်အလက်များပံ့ပိုးပေးရမည်ဖြစ်ပြီး၊ သက်ဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ရမည်။ တင်ပို့သောပင်ရင်းထုတ်ကုန်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း၏ လာရောက်စစ်ဆေးမှုများကို လက်ခံ၍ ပူးပေါင်းဆောင်ရွက်ရမည်။

ကုန်သွယ်ရေးဦးစီးဌာန

နောက်ဆက်တွဲ (က)

CO Form AANZ တွင် ပါဝင်ရမည့် လိုအပ်သည့်အချက်အလက်များ စာရင်း

၁။	ပို့ကုန်တင်ပို့သူဆိုင်ရာ အသေးစိတ်အချက်အလက်များ	ပို့ကုန်တင်ပို့သူ အမည်၊ လိပ်စာနှင့် ဆက်သွယ်ရမည့် အချက်အလက်များ၊	
၂။	တင်ပို့မှုဆိုင်ရာ အသေးစိတ်အချက်အလက်များ (ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်တစ်စောင်ကို တင်ပို့မှုတစ်ကြိမ်အတွက်သာ အသုံးပြုနိုင်သည်။)	က	ကုန်လက်ခံသူ အမည်နှင့် လိပ်စာ၊
		ခ	တင်သွင်းသူ၏ ကုန်အမှတ်စဉ်၊ အရောင်းပြေစာနံပါတ်နှင့် ရက်စွဲနှင့် လေယာဉ်တင်အထောက်အထားသို့မဟုတ် သင်္ဘောတင်အထောက်အထားကဲ့သို့သော ကုန်တင်ပို့မှုကို သတ်မှတ်နိုင်သည့် လုံလောက်သောအသေးစိတ်အချက်အလက်များ၊
		ဂ	ကုန်ချဆိပ်ကမ်း (သိရှိပါက)
၃။	ကုန်စည် အမျိုးအမည်ဖော်ပြချက်အပြည့်အစုံ	က	HS ၆ လုံးအဆင့်၊ ရရှိပါက ထုတ်ကုန်နံပါတ်နှင့် ကုန်အမှတ်တံဆိပ်တို့ အပါအဝင် ကုန်စည်များ၏ အသေးစိတ် အမျိုးအမည်ဖော်ပြချက်၊
		ခ	သက်ဆိုင်ရာ ပင်ရင်းမှတ်ကျောက်၊
		ဂ	ဒေသတွင်းပါဝင်ထုတ်လုပ်မှုတန်ဖိုး ပင်ရင်းမှတ်ကျောက်ကို အသုံးပြုပါက FOB တန်ဖိုး၊
၄။	ထုတ်ပေးသည့် အာဏာပိုင်/ အဖွဲ့အစည်း၏ အတည်ပြုချက်		အထောက်အထား စာရွက်စာတမ်းတင်ပြချက်များအရ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ပေါ်တွင် ဖော်ပြထားသည့် ကုန်စည်များသည် အခန်း-၃ (ပင်ရင်းနိုင်ငံစည်းမျဉ်း)၏သက်ဆိုင်ရာလိုအပ်ချက်များအားလုံးနှင့် ကိုက်ညီမှုရှိကြောင်း ထုတ်ပေးသည့် အာဏာပိုင်/ အဖွဲ့အစည်း၏ အတည်ပြုချက်၊
၅။	ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်နံပါတ်		ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် ထုတ်ပေးသည့် အာဏာပိုင်/အဖွဲ့အစည်းက သတ်မှတ်ထားသည့် နံပါတ်။

ပင်ရင်းကြေညာချက်တွင် ပါဝင်ရမည့် အနည်းဆုံး အချက်အလက်များစာရင်း

ပင်ရင်းကြေညာချက်တစ်စောင်တွင် ပါဝင်ရမည့် အနည်းဆုံးအချက်အလက်များမှာ-

- ၁။ တင်ပို့သူ အမည်နှင့် လိပ်စာ၊
- ၂။ ထုတ်လုပ်သူ အမည်နှင့် လိပ်စာ၊ (သိရှိပါက)
- ၃။ တင်သွင်းသူ သို့မဟုတ် ကုန်လက်ခံသူ အမည်နှင့် လိပ်စာ၊
- ၄။ ကုန်စည် အမျိုးအမည် ဖော်ပြချက်နှင့် ကုန်စည်၏ HS ၆ လုံးအဆင့်၊
- ၅။ အတည်ပြုပို့ကုန်တင်ပို့သူကိစ္စရပ်တွင် တင်ပို့သူ သို့မဟုတ် ထုတ်လုပ်သူ၏ အခွင့်အာဏာရကုဒ်နံပါတ်၊
- ၆။ ရည်ညွှန်းနံပါတ်၊
- ၇။ ပင်ရင်းမှတ်ကျောက်၊
- ၈။ ကုန်စည်များသည် အခန်း -၃ (ပင်ရင်းနိုင်ငံစည်းမျဉ်း)၏ သက်ဆိုင်ရာလိုအပ်ချက်များအားလုံးနှင့် ကိုက်ညီမှုရှိကြောင်း လက်မှတ်ရေးထိုးခွင့်ရှိသူ၏ အတည်ပြုချက်၊
- ၉။ ပင်ရင်းနိုင်ငံ၊
- ၁၀။ ဒေသတွင်းပါဝင်ထုတ်လုပ်မှုတန်ဖိုး ပင်ရင်းမှတ်ကျောက်ကို အသုံးပြုပါက FOB တန်ဖိုး၊
- ၁၁။ ကုန်စည်အရေအတွက်၊
- ၁၂။ ထပ်ဆင့်ပင်ရင်းသက်သေကိစ္စရပ်တွင် မူလပင်ရင်းသက်သေ ရည်ညွှန်းနံပါတ်၊ ထုတ်ပေးသည့်ရက်စွဲ၊ ပထမကုန်တင်ပို့နိုင်ငံ၏ ပင်ရင်းနိုင်ငံနှင့်ရရှိပါက ပထမကုန်တင်ပို့နိုင်ငံ၏ အခွင့်အာဏာရကုဒ်နံပါတ်။

ပင်ရင်းထုတ်ကုန်ကြေညာရမည့် နမူနာပုံစံများ

ကုန်စည်အမျိုးအစားတစ်ခုအတွက် ကြေညာရမည့် နမူနာပုံစံ

“The exporter of the product (s) covered by this document (Approved Exporter No. MMAANZ 00001) declares that, except where otherwise clearly indicated, the products satisfy the Rules of Origin to be considered as originating products under AANZFTA (Country of origin: MYANMAR), with origin criteria: WO, CE, CC, CTH, CTSH, RVC 40%”

တစ်ခုထက်ပိုသောကုန်စည်များအတွက် ကြေညာရမည့် နမူနာပုံစံ

“The exporter of the product(s) covered by this document (Approved Exporter No. MMAANZ 00001) declares that, except where otherwise clearly indicated, the products satisfy the Rules of Origin to be considered as originating products under AANZFTA (Country of origin: MYANMAR), with origin criteria: item (1): RVC 40%, items (2) and (3): CTH, items (4) and (5): WO”

တစ်ခုထက်ပိုသောကုန်စည်များအတွက် ကြေညာရမည့် နမူနာပုံစံ

“The exporter of the product(s) covered by this document (Approved Exporter No. MMAANZ 00001) declares that, except where otherwise clearly indicated, the products satisfy the Rules of Origin to be considered as originating products under AANZFTA (Country of origin: MYANMAR), with origin criteria: as declared in this document.